

အကျုံးဝင်သည့်ဝင်ငွေများ

- ❖ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းဆိုသည်မှာ မိမိကျွမ်းကျင်သည့် လုပ်ငန်းကို အခကြေးငွေယူ၍ လုပ်ကိုင်ပေးသော ဝန်ဆောင်မှု တစ်ရပ်ဖြစ်ပါသည်။ ဥပမာ-ဆရာဝန်၊ သူနာပြု၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ အနုပညာသည်၊ စာရင်းကိုင်၊ စာရင်းစစ်၊ ဗေဒင်ဆရာ၊ ကျောင်းဆရာ စသည်တို့က အခကြေးငွေယူပြီး ဆောင်ရွက်ပေးသည့်လုပ်ငန်းကို ဆိုလိုသည်။
- ❖ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေမှာ လစာမဟုတ်သော အခကြေးငွေအဖြစ် ရရှိသည့်ဝင်ငွေဖြစ်ပါသည်။
- ❖ မိမိကျွမ်းကျင်သည့်ပညာကို အခြေခံပြီး လုပ်ကိုင်ခြင်းမှန်သော်လည်း နေ့စဉ် (သို့မဟုတ်) လစဉ်ပုံသေလုပ်ခ (သို့မဟုတ်) လစာရယူ၍ လုပ် ကိုင်ခြင်းဖြစ်လျှင် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေ မဟုတ်ဘဲ “လစာ”မှ ဝင်ငွေသာဖြစ်ပါသည်။
- ❖ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကို ကိုယ်တိုင်မလုပ်ကိုင်ဘဲ အခြားသူ အား ငှားရမ်းလုပ်ကိုင်လျှင် ထိုလုပ်ငန်းကို စီးပွားရေးလုပ်ငန်းခေါင်းစဉ် ဖြင့် အခွန်ထမ်းဆောင်ရမည်။



ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း

- ❖ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် နှစ်စဉ်ပြဋ္ဌာန်း သတ်မှတ် ထားသည့် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေသည့် ဝန်ဆောင်မှုများ တွင်မပါရှိသည့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းမှ ဝင်ငွေရရှိ သူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါသည်။ (ဥပမာ-အခွန်ဆိုင်ရာ၊ စာရင်းဆိုင်ရာ၊ ဥပဒေဆိုင်ရာ၊ ဆောက်လုပ်ရေး ဆိုင်ရာအကြံပေး ဆောင်ရွက်ခရငွေ)။
- ❖ ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ(ဃ)တွင် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှုများကို ပြဋ္ဌာန်းထားပါသည်။

အခွန်နှုန်း

- ❖ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေအပေါ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ဝင်ငွေအပေါ် အောက် ဖော်ပြပါ အခွန်နှုန်းများဖြင့် တွက်ချက်ရမည်ဖြစ်ပါသည်-

စဉ်	အခွန်စည်းကြပ်ရန် ဝင်ငွေအလွှာ		နှုန်း	ကျသင့် အခွန်	အဆင့်ဆင့် ကျသင့်အခွန်
	ကျပ်(မှ)	ကျပ်(ထိ)			
၁	၁	၂,၀၀၀,၀၀၀	၀ %	၀	၀
၂	၂,၀၀၀,၀၀၁	၁၀,၀၀၀,၀၀၀	၅ %	၄၀၀,၀၀၀	၄၀၀,၀၀၀
၃	၁၀,၀၀၀,၀၀၁	၃၀,၀၀၀,၀၀၀	၁၀ %	၂,၀၀၀,၀၀၀	၂,၄၀၀,၀၀၀
၄	၃၀,၀၀၀,၀၀၁	၅၀,၀၀၀,၀၀၀	၁၅ %	၃,၀၀၀,၀၀၀	၅,၄၀၀,၀၀၀
၅	၅၀,၀၀၀,၀၀၁	၇၀,၀၀၀,၀၀၀	၂၀ %	၄,၀၀၀,၀၀၀	၉,၄၀၀,၀၀၀
၆	၇၀,၀၀၀,၀၀၁	နှင့်အထက်	၂၅ %		

စာရင်းထားရှိခြင်း

- ❖ သက်ဆိုင်ရာဝင်ငွေနှစ်အတွက် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေများနှင့် ထိုနှစ်အတွင်း လုပ်ငန်းအတွက် ကုန်ကျသည့်စရိတ်များ ကို ဖော်ပြသည့်စာရင်း၊ မှတ်တမ်းနှင့် စာတမ်းအမှတ်အသားများ၊ ဘဏ္ဍာရေးရှင်းတမ်းများကို ထိန်းသိမ်းထားရှိရမည်။

ဝင်ငွေတွက်ချက်ခြင်း



- ❖ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေကိုတွက်ချက်ရာတွင် ဝင်ငွေ ရရှိရန်ကုန်ကျစရိတ်များနှင့် ပစ္စည်းတန်ဖိုးလျော့ငွေကို နုတ်ပယ်ပေး ပါသည်။ ဝင်ငွေမှကုန်ကျစရိတ်နုတ်ပယ်ပြီးသည့် အသားတင်ဝင်ငွေ အပေါ် သက်သာခွင့်များနုတ်ပယ်ပြီး သတ်မှတ်အခွန်နှုန်းဖြင့် အခွန် တွက်ချက်ပါသည်။ သို့ရာတွင် အောက်ပါတို့ကို နုတ်ပယ်ခွင့်မပြုပါ-
 - မတည်စရိတ်၊
 - ကိုယ်ရေးကိုယ်တာစရိတ်၊
 - လုပ်ငန်းပမာဏနှင့်မမျှအောင် များသည့်စရိတ်၊

ကုန်ကျစရိတ်နုတ်ပယ်ခြင်း

အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းသည် အတတ်ပညာ၊ အသိပညာတို့ကို အရင်းအနှီးပြု၍ လုပ်ကိုင်ရသဖြင့် လုပ်ငန်းသဘာဝကို လိုက်၍ ခွင့်ပြုရမည့် စရိတ်များမှာလည်း ပြောင်းလဲမှုရှိနိုင်ပါသည်။ ဆရာဝန်တစ်ဦး၏စရိတ်နှင့်ရှေ့နေတစ်ဦး၏ စရိတ်တူညီနိုင်မည်မဟုတ်ပါ။ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းအားလုံးနှင့် အကျုံးဝင်သည့်စရိတ် များကို ပုံသေသတ်မှတ်ပေးထားခြင်းမရှိပါ။



အခွန်ဆိုင်ရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း

ပညာရှင်များအနေဖြင့် သက်ဆိုင်ရာအခွန်ရုံးများနှင့် ဆက်သွယ်၍ အခွန်ဆိုင်ရာဥပဒေများနှင့်အညီ အောက်ပါကိစ္စရပ်များအား မပျက်မကွက် လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

- ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သော လုပ်ငန်းဖြစ်ပါက လစဉ် ကျသင့်သော အခွန်ပေးသွင်းခြင်းနှင့်သုံးလတစ်ကြိမ် ကြေညာလွှာ တင်သွင်းခြင်း
- သက်ဆိုင်ရာသုံးလပတ်အလိုက် ကြိုတင်ဝင်ငွေခွန် ပေးသွင်းခြင်း
- ဆိုင်ရာဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး သုံးလအတွင်းအခွန်ဆိုင်ရာ ကြေညာလွှာများ တင်သွင်းခြင်း
- မိမိ၏ ဝင်ငွေအသုံးစရိတ်နှင့်ပတ်သက်သည့် အထောက်အထား စာရင်းများတင်ပြ၍ စည်းကြပ်မှုခံယူခြင်း
- ကျသင့်အခွန်ကို သတ်မှတ်ကာလအတွင်း မပျက်မကွက် ပေးသွင်းခြင်း

သက်သာခွင့်များ

အခွန်ထမ်းများရှိသော သက်သာခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- ✚ အခြေခံသက်ခွင့်စုစုပေါင်းဝင်ငွေ၏ - ၂၀ ရာခိုင်နှုန်း
(ကျပ်သိန်း ၁၀၀ ထက်မပိုစေရ)
- ✚ အတူနေမိဘတစ်ဦးလျှင် - ကျပ် ၁၀ သိန်းစီ
- ✚ အိမ်ထောင်ဖက်တစ်ဦးအတွက်သာလျှင် - ကျပ် ၁၀ သိန်း
- ✚ သားသမီးတစ်ဦးလျှင် - ကျပ် ၅ သိန်းစီ
(အိမ်ထောင်မရှိ/ ဝင်ငွေခွန်ထိုက်သင့်သည့် ဝင်ငွေမရရှိသူ/
အသက် ၁၈ နှစ်အောက်/ အသက် ၁၈ နှစ် ပြည့်ပြီးသော်လည်း
အချိန်ပြည့် ပညာသင်ကြားလျက်ရှိသူ)
- ✚ အခွန်ထမ်းနှင့်အိမ်ထောင်ဖက်တို့၏ အသက်အာမခံပရီမီယံ
ပေးသွင်းငွေ
- ✚ လူမှုဖူလုံရေးရန်ပုံငွေထည့်ဝင်ငွေ(အခွန်ထမ်းအတွက်သာ)

တွက်ချက်မှု(နမူနာ)

ဦးဖြူသည် အထူးကုဆရာဝန်တစ်ဦးဖြစ်၍ နေအိမ်တွင် ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ကုသပြီး အခြားပုဂ္ဂလိက ဆေးခန်း/ဆေးရုံ တွင်လည်း အချိန်ပိုင်းသွား ရောက်ဆေးကုသပေးပါသည်။ ဦးဖြူ၏ ကိုယ်ပိုင်ဆေးခန်းတွင် တစ်ရက်လျှင် ပျမ်းမျှလူနာ ၁၅ ဦးခန့် လာရောက်ဆေးကုသမှုခံယူပါသည်။ လူနာကိုပေးရသည့် ဆေးတန်ဖိုးပေါ်မူတည်၍ ဆေးကုသခရယူပါသည်။ အခြားပုဂ္ဂလိကဆေးခန်း/ ဆေးရုံအချိန်ပိုင်းကုသခရ တစ်ရက်လျှင် ၅၀၀၀၀ ကျပ်ခန့် ရရှိပါသည်။ ဦးဖြူ၏ နှစ်တစ်နှစ်အတွက် ဆေးကုသခရငွေစုစုပေါင်း ကျပ်သိန်း ၆၆၀ ဖြစ်ပြီး ကိုယ်ပိုင်ဆေးခန်းအတွက် ဆေးဝါးဝယ်ယူသည့်စရိတ် ကျပ် ၁၁၅ သိန်း ၊ အကူဝန်ထမ်းတစ်လ ၁၅၀၀၀ ကျပ် ဖြင့် ၁၈ သိန်း ၊ အထွေထွေစရိတ် ကျပ် ၃ သိန်း၊ စုစုပေါင်းကုန်ကျစရိတ် ကျပ် ၁၃၆ သိန်း ဖြစ်သဖြင့် အသုံးစရိတ် နုတ်ပယ်ပြီး အသားတင်ဝင်ငွေမှာ ကျပ် ၅၂၄ သိန်း ဖြစ်ပါသည်။ ဦးဖြူတွင် အတူနေမိဘနှစ်ဦးနှင့် မိခိုသူဇနီးရှိပြီး သားသမီး(၂)ဦးအနက် တစ်ဦးမှာ အိမ်ထောင်သည်ဖြစ်၍ ကျန်တစ်ဦးမှာ ၁၀ တန်း ကျောင်းသူဖြစ်ပါသည်။ ဦးဖြူ ၏အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေကို အောက်ပါအတိုင်း တွက်ချက်ရမည်ဖြစ်ပါသည်-

ဦးဖြူ၏ဆေးကုသခရငွေစုစုပေါင်း	= ၆၆,၀၀၀,၀၀၀ ကျပ်
(၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ(၁၄)၊ ပုဒ်မခွဲ(ဃ)၊ အမှတ်စဉ်(၁၄)အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်)	
(နုတ်)ကုန်ကျစရိတ်	
ဆေးဝါးဝယ်ယူသည့်စရိတ်	= ၁၁,၅၀၀,၀၀၀ ကျပ်
အကူဝန်ထမ်းလစာ	= ၁,၈၀၀,၀၀၀ ကျပ်
အထွေထွေစရိတ်	= ၃၀၀,၀၀၀ ကျပ်
စုစုပေါင်းလုပ်ငန်းအတွက်ကုန်ကျစရိတ်	= (၁၃,၆၀၀,၀၀၀) ကျပ်
အသားတင်ဝင်ငွေ	= ၅၂,၄၀၀,၀၀၀ ကျပ်
(နုတ်)သက်သာခွင့်များ	
(က) အခြေခံသက်သာခွင့်	= ၁၀,၀၀၀,၀၀၀ ကျပ်
စုစုပေါင်းဝင်ငွေ၏(၂၀%)(၁၀၄၈၀၀၀၀)ကျပ်သိန်း ၁၀၀ ထက်မပိုစေရ (ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၂၀ အရ)	
(ခ) အတူနေမိဘ(၂)ပါးအတွက်	= ၂,၀၀၀,၀၀၀ ကျပ်
သက်သာခွင့်	
(ဂ) အိမ်ထောင်ဖက်အတွက်	= ၁,၀၀၀,၀၀၀ ကျပ်
(ဃ) အိမ်ထောင်သည် သားအတွက်	= ခွင့်မပြု
(င) ကျောင်းသူ သမီးအတွက်	= ၅၀၀,၀၀၀ ကျပ်
စုစုပေါင်းသက်သာခွင့်များ	= (၁၃,၅၀၀,၀၀၀) ကျပ်
အခွန်စည်းကြပ်ရန်ဝင်ငွေ	= ၃၈,၉၀၀,၀၀၀ ကျပ်
ကျသင့်အခွန်	= ၃,၇၃၅,၀၀၀ ကျပ်
ဝင်ငွေအလွှာလိုက်အပေါ် ကျသင့်အခွန်အဆင့်ဆင့်တွက်ချက်ခြင်း	
၁ ကျပ် မှ ၂,၀၀၀,၀၀၀ ထိ (၂,၀၀၀,၀၀၀ x ၀ %)	= ၀
၂,၀၀၀,၀၀၀ ကျပ်မှ ၁၀,၀၀၀,၀၀၀ ထိ (၈,၀၀၀,၀၀၀ x ၅ %)	= ၄၀၀,၀၀၀
၁၀,၀၀၀,၀၀၀ ကျပ်မှ ၃၀,၀၀၀,၀၀၀ ထိ (၂၀,၀၀၀,၀၀၀ x ၁၀ %)	= ၂,၀၀၀,၀၀၀
၃၀,၀၀၀,၀၀၀ ကျပ်မှ ၃၈,၉၀၀,၀၀၀ ထိ (၈,၉၀၀,၀၀၀ x ၁၅ %)	= ၁,၃၃၅,၀၀၀

အသေးစိတ်သိရှိလိုပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး၊ အမှတ်-၁၂၈ /၁၃။ (ဒုတိယထပ်နှင့်တတိယထပ်)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁-၈၃၈၉၃၁၊ ဖုန်း ၀၁-၈၃၈၉၃၂၊ ၀၁-၃၇၈၃၇၀ သို့မဟုတ် ပြန်ကြားရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၃၀၅၂၊ ၀၆၇-၃၄၃၀၅၃ သို့မဟုတ် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး)၊ ၆၅လမ်း၊ ၂၂x၂၃လမ်းကြား၊ မန္တလေးမြို့၊ ဖုန်း-၀၂-၄၀၃၀၁၉၂ ၊ သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ စုံစမ်းမေးမြန်းနိုင်ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm သို့ ဝင်ရောက်ကြည့်ရှုလေ့လာပြီး လိုအပ်သည့်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ လက်ကမ်းစာစောင်နှင့်ပုံစံများကိုလည်း Download ရယူနိုင်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန



“ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းခေါင်းစဉ်မှ
အခွန်ပေးဆောင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ ”



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ
ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်
တာဝန်ရှိသည်။

ပြည်တွင်းအခွန်များဦးစီးဌာန
ရုံးအမှတ်(၄၆)၊နေပြည်တော်
<http://www.ird.gov.mm>

“ Tax by the Law, Service by our Heart ”